

|     |                                       |     |
|-----|---------------------------------------|-----|
| ၁။  | သာရဏီယတရား                            | ၁   |
| ၂။  | ရသတာဏျာ                               | ၅၉  |
| ၃။  | သေချာသောလမ်းမှ လျှောက်လှမ်းပါ         | ၆၄  |
| ၄။  | မဟာဒိန္ဒ                              | ၇၃  |
| ၅။  | စိတ်၏ထွက်ပေါက်များ                    | ၈၇  |
| ၆။  | ဖြစ်နိုင်တာနှင့် ဖဖြစ်နိုင်တာ         | ၁၀၇ |
| ၇။  | အရှင်အာနနှင့်၏ ဂိပသုနာ                | ၁၂၉ |
| ၈။  | န ၁ သော န ၁ အညာ                       | ၁၆၁ |
| ၉။  | လူတိုင်းကျင့်ရန် သတိပြောန်            | ၁၇၉ |
| ၁၀။ | စိတ်၏အတွေးများ                        | ၁၉၉ |
| ၁၁။ | ဥပါဒါနပစ္စယာ ဘဝေါ                     | ၂၂၁ |
| ၁၂။ | သတိမက္ခာ အသိပညာဖြင့် နေထိုင်ခြင်း     | ၂၄၁ |
| ၁၃။ | အတွော ဖို့ အတွောနော နာထော             | ၂၆၃ |
| ၁၄။ | ဟောသူ နာသူ စိတ်ထားဖြူ။                | ၂၈၁ |
| ၁၅။ | ၁၂ နှစ်ကြာ အဖြော်ခဲ့ရသော မေးခွန်းများ | ၃၀၅ |
| ၁၆။ | လွတ်မြောက်တဲ့စိတ်                     | ၃၂၉ |
| ၁၇။ | ကုသိုလ်ဖြစ်အောင် သတိဆောင်             | ၃၅၁ |
| ၁၈။ | တရားသီလျက် အကျင့်ခက်                  | ၃၆၅ |
| ၁၉။ | လူမြို့ယဘာဝနာ မြတ်ဒေသနာ               | ၃၈၅ |
| ၂၀။ | သံသရာခရီးသွား အမှားမလုပ်မိစေနှင့်     | ၄၀၉ |